

ချစ်ခင်ရပါသော AISD မိသားစုများ

အော်စတင် ISD နှင့် ကျွန်ုပ်တို့၏ ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းများ ဘေးအန္တရာယ်ကင်းရန် နှင့် ကျန်းမာစေရန်အတွက် ကိုဗစ်-၁၉ ပြန့်ပွားမှု အနည်းဆုံးဖြစ်စေရန်အတွက် သင်တို့၏ ကြိုးပမ်းမှု တို့တွင် ဆက်လက် နှိုးနှိုး ကြားကြား ရှိနေခြင်းအတွက် ကျေးဇူးတင်ပါသည်။

ကျွန်ုပ်တို့သည် အိမ်တွင်ပို၍အချိန်သုံးဖြစ်ဖို့ အလားအလာများနေစဉ်အတွင်း ယခုလောလောဆယ်၌ ကျွန်ုပ်တို့ အားလုံး လုပ်နိုင်သော အလုပ်တစ်ခုသည် နောင်လာမည့် ဆယ်နှစ်အထိ ကျွန်ုပ်တို့ ၏ ကျောင်းသား ကျောင်းသူများ နှင့် မိသားစုတို့၏ ပညာရေးနှင့်သုခချမ်းသာများအတွက် အပြုသဘောကို သက်ရောက်စေပါလိမ့်မည် - ၂၀၂၀ သန်းခေါင်စာရင်းကို ဖြည့်ပါ (<https://my2020census.gov/>) ။ ထိုသို့ပြုလုပ်ဖို့အတွက် စာတိုက်မှလာသော သန်းခေါင်စာရင်းစာကို ကြည့်ပါ။ ထိုစာထဲတွင် သန်းခေါင်စာရင်း မှတ်ပုံတင်နံပါတ် (အိုင်ဒီနံပါတ်) နှင့် အွန်လိုင်း ဖြည့်ရန်အတွက် ထပ်ဆင့်ညွှန်ကြားချက်များ ပါဝင်ပါလိမ့်မည်။

ကျွန်ုပ်တို့၏များပြားသော မိသားစုများ၊ ဝန်ထမ်းများ၊ အိမ်နီးနားချင်းများသည် ကျွန်ုပ်တို့အား ကျင့်သုံးလိုက်နာရန် တောင်းဆိုထားသည့် လူနေမှုပုံစံအသစ်များ နှင့်ကိုက်ညီရန်ရုန်းကန်နေရကြောင်းကို ကျွန်ုပ်တို့သိပါသည်။ လူမှုရေး အကွာအဝေး ကျင့်သုံးရန် အကန့်အသတ်များချမှတ်ထားသည့်ကြားက အချင်းချင်းကူညီရန်အတွက် တစ်ခုခု ဆောင်ရွက်ပေးလိုသော ပုဂ္ဂိုလ်များအား ကျွန်ုပ် သတိပြုမိပြီး ကျေးဇူးတင် ပါသည်။

၂၀၂၀ သန်းခေါင်စာရင်းကို ဖြည့်ခြင်းဖြင့် သင်၏ အသိုင်းအဝိုင်းကို ကူညီရန်အတွက် အားကိုးအားထား မှီငြမ်းစရာများ အလိုအပ်ဆုံးဖြစ်သည့် နေရာများသို့ ဗဟိုအစိုးရ၏ ဘီလီယံနှင့်ချီသော ဒေါ်လာများ စီးဝင်လာဖို့ သေချာစေရန်အတွက် သင့် ဘက်မှဆောင်ရွက်ရမည်များကို သင်ဆောင်ရွက်နေသည်ဖြစ်ကြောင်း သင်သိနိုင်ပါသည်။ ဤသို့လျှင် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းများသည် လုံလောက်သော ကိုယ်စားလှယ်ပြုမှု ရရှိရန်အတွက်လည်း သေချာစေပါသည်။ သန်းခေါင်စာရင်းဖြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ကျောင်းသား ကျောင်းသူများအား နိုင်ငံသား နှင့်ဆိုင်သော တာဝန်ကို တန်ဖိုးရှိသော သင်ခန်းစာအဖြစ်သင်ကြားပေးရာရောက်ပြီး သူတို့အား နောင်အနာဂတ်တွင် ပါဝင်ဆင်နွှဲရန် အသင့်ပြင်ပေးရာလည်း ရောက်ပါသည်။

သန်းခေါင်စာရင်းသည် ကျွန်ုပ်တို့အားလုံး ဆက်နွှယ်နေသောကြောင်း ကြီးမားသောသတိပေးချက်ဖြစ်သည်။ သင်သန်းခေါင်စာရင်း ပြီးစီးအောင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်နှင့် တခြားသူများကိုပါ သင်ကဲ့သို့ အလားတူ လုပ်ရန် အားပေးခြင်းအတွက် ကြိုတင်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့ ရင်ဆိုင်နေရသောအခြေအနေသည် တစ်ခါမှ မကြုံစဖူးဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့အားလုံး ကွဲပြားသော နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းနေကြောင်းကို ကျွန်ုပ် အပြည့်အဝ သတိပြုမိပါသည်။

ကျွန်ုပ်တို့ သည် သင်နှင့်သင့်မိသားစုအတွက် ရှိကြောင်း ကျေးဇူးပြု၍ သိပါ။

သန်းခေါင်စာရင်းဆိုသည်မှာ ဘာလဲ ၊ ထည့်သွင်းရေတွက်ခံရဖို့ ဘာကြောင့်အရမ်း အရေးကြီးပါသလဲ။

၁၀ နှစ်လျှင်တစ်ကြိမ် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူအားလုံး မည်သူမဆို ဇာတိဇာစ်မြစ် ၊ အဆင့်အတန်း အခြေအနေမည့်သို့ပင်ဖြစ်ပါစေ - သန်းခေါင်စာရင်းဖြည့်ရန် လိုအပ်ပါသည်။ တိုင်းပြည်ထဲတွင် ရှိသော ပြည်သူပြည် သားအားလုံးကို တိကျမှန်ကန်စွာ ရေတွက်နိုင်ရန် အတွက် ဤအချက်သည် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လိုအပ်ချက်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ပြန်ဖြေကြားသောအခါ ကျွန်ုပ်တို့၏ ရပ်ရွာအသိုင်းအဝိုင်း ရှိ ကျောင်း များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စာကြည့်တိုက်များ၊ လမ်းများနှင့် တခြားအရာများအတွက် ပိုက်ဆံများဝင်လာရန် ကူညီရာရောက်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အသိုင်းအဝိုင်းများအတွက် နိုင်ငံရေးနှင့်ပတ်သက်သော ကိုယ်စားလှယ် ပြုမှုကိုလည်း ကူညီရာ ရောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် - ဥပဒေပြုလွှတ်တော်၊ တိုင်းလွှတ်တော်အမတ် နေရာများနှင့် ကျောင်းဘုတ်အဖွဲ့ဝင်များပါ အပါအဝင် နိုင်ငံရေးဆိုင်ရာ မျဉ်းကြောင်းဆွဲခြင်းသည် သန်းခေါင်စာရင်း အချက်အလက် စာရင်းဇယားများ အပေါ်အခြေခံထားပါသည်။

သန်းခေါင်စာရင်း ဖြည့်ခြင်းသည် အန္တရာယ်ကင်းပါသလား ။

သန်းခေါင်စာရင်းကို ဖြေကြားခြင်းသည် ကိုယ်နှင့်သာ ဆိုင်သော ကိစ္စဖြစ်ပြီး လျှို့ဝှက်ထားပြီး ကာကွယ်ပေးထား ပါသည်။ သင်၏ အချက်အလက်များသည် အမည်မဖော်ပြသော စာရင်းဇယားပြုစုဖို့အတွက်သာ အသုံးပြုနိုင်ပြီး အိမ်ပိုင်ရှင် တိုက်ခန်းပိုင်ရှင်များ၊ လူဝင်မှု ကြီးကြပ်ရေးအရာရှိများ သို့မဟုတ် တခြားအဖွဲ့အစည်းများ နှင့် မျှဝေခြင်း မပြုလုပ်နိုင်ပါ။

လူတိုင်း ရေတွက်သည့်ထဲပါရန် သေချာစေဘို့ AISD ၏အခန်းကဏ္ဍသည် မည့်သို့နည်း ။

AISD သည်လူတိုင်း ထည့်သွင်းရေတွက်သည့်အထဲပါရန် မြို့တော်၊ စီရင်စု (ကောင်တီ) နှင့် တက္ကဆက်အလယ်ပိုင်း ရှိ အမြတ်အစွန်းမယူသော တွဲဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။ ယခုအခါ အရင်ကထက်ပို၍ ကျွန်ုပ်တို့ လုပ်သောအလုပ်သည် တရားမျှတမှု၊ အပြန်အလှန် ပံ့ပိုးမှုနှင့် စုပေါင်းတာဝန်ယူမှုတို့တွင် အမြစ်တွယ်နေရမည်။ ဤအခြေအနေများအောက်တွင် မိသားစုများအား နောက်ထပ်ပိုမိုလက်လှမ်းမီရန် သူတို့အား ထည့်သွင်း ရေတွက်ခံရခြင်းသည် အန္တရာယ်ဘေးကင်းရုံသာမက အားလုံးအတွက်အကျိုးရှိစေကြောင်းကို စိတ်ချဖို့ အားပေးရန် ကျောင်း နှင့် မိသားစုမိတ်ဖက်များမှ အားအင်များကို ဆွဲယူရန် အရေးကြီးမှု နှင့် ၎င်းတန်ဖိုးကို အထူးအသိအမှတ်ပြုမိပါသည်။